

THE ZERO EXCLUSION CARBON POVERTY 2020 MYANMAR PLATFORM



2030 အစီအစဉ်နှင့် 3Zero မြန်မာတို့အတွက်အတူတကွ

3Zero ရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ချင်တဲ့ ကျွန်တော်တို့နဲ့ ဆန္ဒချင်းတူတဲ့အဖွဲ့အစည်းတွေကို စုရုံးခြင်းအားဖြင့် ACTED က မြန်မာနိုင်ငံတွင် 3Zero Platform ကို ဖန်တီးခဲ့ပါတယ်။ NGOs, CSOs တွေအပြင် တက်သစ်စ လုပ်ငန်းတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ သုတေသနအဖွဲ့အစည်းတွေနဲ့ အခြားအဖွဲ့အစည်းတွေကို စုရုံးနေပါတယ်။ 3Zero Platform ဟာ အပြောင်းအလဲကို ပံ့ပိုးပြီး ရေရှည်ဖွံ့ဖြိုး တည်တံ့မယ့်ပန်းတိုင်တွေကို အားပေးဖို့၊ ဒေသခံအဆင့်နဲ့ နိုင်ငံအဆင့် နှစ်ခုလုံးမှာ လုပ်ဆောင်ရန် ရည်ရွယ်ထားပါတယ်။ ACTED Myanmar ရဲ့ ဒေသတွင်းရှိ 3Zero Platform ဟာ Global 3Zero Alliance ရဲ့ ဖွဲ့စည်းပုံအောက်မှာ လုပ်ငန်းဆောင်ရွက်နေပါတယ်။

Global 3Zero Alliance ဆိုတာ



AMBASSADE DE FRANCE
EN BIRMANIE



ACTED



SUSTAINABLE
DEVELOPMENT
GOALS

ZERO EXCLUSION
CARBON
POVERTY

3Zero ဆိုတာဘာလဲ?

ZERO EXCLUSION

သုညချန်လုပ် - လူ့အဖွဲ့အစည်းဆိုတာ ယောက်တိုင်းဆီက ကြိုးစားပံ့ပိုးမှုရတဲ့အခါ တိုးတက်လာပါတယ်။ နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံရေးနဲ့စီးပွားရေးမှာလွတ်လပ်စွာပါဝင်ခွင့်၊ သက်ဝင်လှုပ်ရှားတဲ့ လူ့ဘောင်အဖွဲ့အစည်း၊ မှန်ကန်တဲ့စီမံအုပ်ချုပ်မှုစနစ်၊ မှန်ကန်တဲ့ ပေါ်လစီနဲ့ အားထုတ်မှုတွေကို ပံ့ပိုးအားပေးခြင်းအားဖြင့်၊ ဘေးဖယ်ခံထားရသော လူ့အဖွဲ့အစည်းတွေရဲ့ အားနည်းချက်တွေကို လျှော့ချနိုင်ပါတယ်။

သုညကဗွန် - ကုန်း၊ ပင်လယ် နှစ်ခုလုံးမှာရှိတဲ့ သက်ရှိအားလုံးရဲ့ ရှင်သန်မှုအတွက်၊ မျှတမှုရှိတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပေးမယ့် လူမှုစနစ်တွေ၊ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်တွေကို ကျွန်တော်တို့ လက်ဆင့်ကမ်းခဲ့ချင်ပါတယ်။

ZERO CARBON

ZERO POVERTY

သုညဆင်းရဲ - ဆင်းရဲမှုဆိုတာ လူတွေကို ပိတ်နှောင်မိစေတဲ့ လက်သင့်မခံနိုင်စရာ အရာဖြစ်ပါတယ်။ ဆင်းရဲတိုင်းမှာ ပိတ်နှောင်မိနေရင် အဲဒီသူတွေဟာ လူ့ဘောင်အဖွဲ့အစည်းရဲ့ အကျိုးကို သယ်ပိုးနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် အားအနည်းဆုံး သူတွေကို ကာကွယ်ပေးနိုင်မယ့်၊ သူတို့ကို အခွင့်အရေးပေးနိုင်မယ့် စနစ်တစ်ခု ဖန်တီးဖို့ဟာ ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ 3Zero မဟာမိတ်

သုညချန်လုပ်၊ သုညကဗွန်၊ သုညဆင်းရဲ ဆိုတဲ့ရည်ရွယ်ချက်ကို ယုံကြည်တဲ့ အဖွဲ့အစည်းတွေကို စုပေါင်းပေးတဲ့ ကမ္ဘာချီလုပ်ရှားမှုဖြစ်ပါတယ်။



အကျိုးပြုမယ့်အပြောင်းအလဲတွေကို ဖန်တီးဖို့နဲ့ ဒေသခံလူ့အဖွဲ့အစည်းပါတနာတွေအကြား တည်တံ့မယ့် ဆက်ဆံရေးရှိစေဖို့ ကမ္ဘာချီပူးပေါင်းမှုဖြစ်ပါတယ်။ လူသန်းပေါင်းများစွာရဲ့ ဘဝကို ကယ်တင်ပေးပြီး ဘဝတွေကို တိုးတက်စေမယ့် ဖြေရှင်းနည်းတွေ ဖော်ထုတ်ရန်နဲ့ ကဏ္ဍပေါင်းစုံမှာပါတနာအဖြစ် ပူးပေါင်းနိုင်ရန်အတွက် အတူတကွ ပညာပေးပြီး ဥပဒေတွေချမှတ်နိုင်ရန် ဖြစ်ပါတယ်။

အကျိုးဖြစ်စေမယ့် အပြောင်းအလဲတွေကို ဖန်တီးပေးနိုင်မယ့် အစီအစဉ်တွေ၊ လုပ်ဆောင်မှုတွေ၊ ပေါ်လစီတွေအကြောင်း ဝေမျှပေးခြင်းနဲ့ သင်ယူခြင်းအားဖြင့် လက်ရှိ ကမ္ဘာကြီးကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရန် ကမ္ဘာချီရည်ရွယ်ချက် ဖြစ်ပါတယ်။

3ZERO အဆို



နိုင်ငံအဆင့်ရှိတဲ့ ဆန်းသစ်တီထွင်မှုတွေကို ဖြစ်ပေါ်စေဖို့အတွက်၊ Myanmar 3Zero Platform ဟာ Global Alliance ရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေအပေါ် အခြေခံလုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။ ရေရှည်ဖွံ့ဖြိုးတည်တံ့စေမယ့်ပန်းတိုင်တွေကို အားပေးဖို့အတွက် ကဏ္ဍအားလုံးမှ သက်ဆိုင်သူတွေအကြား ဆက်ဆံရေးကောင်းတွေကို တည်ဆောက်ပြီး၊ အကောင်းဆုံး လုပ်ထုံးလုပ်နည်းတွေကို ဝေမျှနိုင်ဖို့နဲ့ သာမှန်လူတန်းစားတွေအိက ပံ့ပိုးမှုတွေပိုရရှိဖို့ ဖြစ်ပါတယ်။

3Zero Platform ရဲ့အဖွဲ့ဝင်အားလုံးကို လုပ်ငန်းလုပ်ဆောင်ရာမှာ အားလုံးလိုက်နာရမယ့်မူတွေအတိုင်း လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။ အဲ့ဒီမူတွေဟာ မတူညီတဲ့နိုင်ငံတွေမှာရှိတဲ့သူအားလုံးဟာ ပန်းတိုင်တစ်ခုတည်းကိုသာ ရည်စူးပြီး ကြိုးစားဖို့နဲ့ ရေရှည်တည်တံ့မယ့် အပြောင်းအလဲကို အမှန်တကယ်စိတ်ဝင်စားတဲ့ သူတွေသာ ပါဝင်နိုင်စေဖို့ ဖြစ်ပါတယ်။ ဒီမူတွေဟာ 3Zero Platform ရဲ့ အဓိက ကဏ္ဍမှပါဝင်ပြီး၊ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်အားလုံးနဲ့ အစီအစဉ်အားလုံးကို လမ်းညွှန်ပေးပါတယ်။ စိတ်ဝင်စားတဲ့ CSOs တွေနဲ့ ဖွံ့ဖြိုးမှုကို လိုလားတဲ့အဖွဲ့အစည်းတွေအားလုံးဟာ ကျွန်တော်တို့နဲ့ မပူးပေါင်းခင် ဒီမူတွေနဲ့ ရင်းနှီးထားဖို့ အရေးကြီးပါတယ်။



**ZERO EXCLUSION
CARBON
POVERTY**



လုပ်ငန်းလုပ်ဆောင်ရာမှာ အားလုံးလိုက်နာရမယ့် မူ ၉ ခု

1 

ကျွန်တော်တို့ လက်ရှိမျိုးဆက်နဲ့ နောင်မျိုးဆက်အတွက်၊ ရေရှည်ဖွံ့ဖြိုးတည်တံ့စေမယ့် ပန်းတိုင် ၁၇ ခု အတိုင်း အတူတကွ ပူးပေါင်းဆောင်ရွက်ပါတယ်။

2 

အားလုံးကို လုပ်ပိုင်ခွင့်ပေးပြီး လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ပံ့ပိုးပေးဖို့က ကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

3 

ခိုင်လုံတဲ့ဖြေရှင်းနည်းတွေကို ဖော်ထုတ်နိုင်မယ့် အကျိုးရှိတဲ့လုပ်ဆောင်မှုတွေကို ကျွန်တော်တို့အားပေးပါတယ်။

4 

မတူညီတဲ့ နောက်ခံတွေရှိပေမဲ့ အားလုံးနဲ့ ပါတနာအဖြစ်ပူးပေါင်းဆောင်ရွက်မှုကို ကျွန်တော်တို့ယုံကြည်ပါတယ်။

5 

အားလုံးရဲ့အကျိုးကို သယ်ပိုးဖို့အတွက် နည်းပညာအသစ်တွေ တီထွင်မှုအသစ်တွေကို တီထွင်အသုံးပြုပါတယ်။

6 

ဆင်းရဲမှုကို လျော့ချရေးနဲ့ ရေရှည်တည်တံ့ရေးအတွက် လုပ်ဆောင်ရာမှာ အားလုံးကိုပါဝင်စေဖို့ ကျွန်တော်တို့အားပေးပြီး၊ လူတစ်ယောက်ချင်းစီနဲ့ အဖွဲ့အစည်းအားလုံးကို လုပ်ပိုင်ခွင့်ပေးပြီး လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ပံ့ပိုးပေးဖို့ ကျွန်တော်တို့ ရည်ရွယ်ဆောင်ရွက်ပါတယ်။

7 

လူတိုင်း ဒေသအတွင်းရော ကမ္ဘာတစ်ဝှမ်းအတိုင်းအတာနဲ့ပါ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေရှိအောင် ကျွန်တော်တို့လုပ်ဆောင်ပေးပါတယ်။

8 

တာဝန်သိပြီး ရေရှည်တည်တံ့စေမယ့် သုံးစွဲမှုနဲ့ ထုတ်လုပ်မှုကို ကျွန်တော်တို့ အားပေးပါတယ်။

9 

ကျွန်တော်တို့အားလုံးရဲ့စံအိမ်ဖြစ်တဲ့ ကမ္ဘာမြေကြီးကို ရေရှည်တည်တံ့စေဖို့နဲ့ ကာကွယ်ပေးဖို့ ကျွန်တော်တို့ လုပ်ဆောင်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ 3ZERO PLATFORM နဲ့ပူးပေါင်းလိုက်ပါ။ အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့မယ့် ကမ္ဘာကြီးဖြစ်အောင် အကောင်အထည်ဖော်ရာမှာ ပါဝင်ကူညီလိုက်ပါ။

3Zero Platform ကို မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ လက်ရှိ CSO အဖွဲ့ဝင် ၂၆ ယောက်ရှိပြီး၊ အဖွဲ့ ၃ ဖွဲ့မှာ ပါဝင်လုပ်ဆောင်နေကြပါတယ်။ အဲဒီအဖွဲ့ ၃ ဖွဲ့လုံးဟာ 3Zero ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အရေးကြီးတဲ့ကဏ္ဍက ပါဝင်ပါတယ်။ ဒီအဖွဲ့တွေဟာ နှစ်လကို တစ်ကြိမ်၊ အသိပညာတွေ အကောင်းဆုံးလုပ်ထုံးလုပ်နည်းတွေကို ဝေမျှဖို့၊ အချင်းချင်းရဲ့ ကျွမ်းကျင်မှုကို တည်ဆောက်ပေးဖို့နဲ့၊ ကင်ပိန်းတွေပွဲတွေအတွက် အကြံဉာဏ်တွေရရှိဖို့ တွေ့ဆုံစည်းဝေး ကြပါတယ်။ အဲဒီအစည်းအဝေးမှာ၊ အဖွဲ့ဝင်တစ်ယောက်က ကိုယ့်ရဲ့အလုပ်တွေ၊ လုပ်ဆောင်ပုံတွေ၊ ရလဒ်တွေကို ဝေမျှပေးဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပြီး၊ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေအပေါ် အခြားအဖွဲ့ဝင်များရဲ့ အကြံပေးမှုတွေကိုလည်း ရရှိမှာဖြစ်ပါတယ်။ ဒီအဖွဲ့သုံးဖွဲ့ဟာ အောက်ပါ ကဏ္ဍတွေကို အဓိကအာရုံစိုက်လုပ်ဆောင်ပါတယ်။

Working groups များ၏အကျိုးသက်ရောက်မှု

ရေရှည်ဖွံ့ဖြိုးတည်တံ့စေမယ့်ပန်းတိုင်တွေ ဖြစ်ပေါ်စေ ခြင်းနဲ့ ပန်းတိုင်တွေရဲ့ဦးတည်ချက်အပြင်၊ မြန်မာ နိုင်ငံအတွင်း ပန်းတိုင်တွေကိုအကောင်အထည်ဖော်ရာမှာ အားတက်သရောပါဝင်နေပါတယ်။

3Zero Platform အတွင်းမှာရှိတဲ့ မီဒီယာကွန်ယက်တွေနဲ့ 3Zero ဆိုရှယ်မီဒီယာအားလုံးမှာ ဝေမျှမယ့် 3Zero ဆိုင်ရာကိစ္စရပ်တွေ၊ ရေရှည်ဖွံ့ဖြိုးတည်တံ့စေမယ့် ပန်းတိုင်နဲ့ဆိုင်တဲ့ စကားတွေ၊ အဆိုတွေ၊ ပူးပေါင်း လုပ်ဆောင်မှုတွေကို ဖန်တီးနေပါတယ်။

ရေရှည်ဖွံ့ဖြိုးတည်တံ့စေမယ့်ပန်းတိုင်တွေအပြင် 3Zero နဲ့ပတ်သက်ပြီး လူသူပိုမိုသိရှိလာစေမယ့် လုပ်ငန်း ဆောင်တာတွေကို သတ်မှတ်လုပ်ဆောင်နေပါတယ်။

အနာဂတ်မှာ ပေးမယ့် အရည်အချင်းဖွံ့ဖြိုးမှုဆိုင်ရာ သင်တန်းတွေနဲ့ အစီအစဉ်တွေရဲ့ ခေါင်းစဉ်တွေ အကြောင်းအရာတွေကို ဆုံးဖြတ်ပေးပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးကဏ္ဍအမျိုးမျိုးက သက်ဆိုင်တဲ့သူတွေအားလုံးနဲ့ ဆွေးနွေးမှုတွေ၊ အဆက် အသွယ်ကောင်းတွေ ဖန်တီးရေးမှာ လုပ်ဆောင်နေပြီး၊ လက်ရှိနဲ့ အနာဂတ်မှာ ဆောင်ရွက်မယ့် အစီအစဉ်တွေ မှာ ပူးပေါင်းလုပ်ဆောင်မှုတွေရရှိအောင် ဆောင်ရွက် နေပါတယ်။

မြန်မာနိုင်ငံအတွင်း ရေရှည်ဖွံ့ဖြိုးတည်တံ့စေမယ့် ပန်းတိုင်တွေနဲ့ သက်ဆိုင်တဲ့ ကဏ္ဍပေါင်းစုံက အဓိက ပြဿနာတွေ ကိစ္စရပ်တွေကို ဖော်ထုတ်နေပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ လူ့ဘောင်အကျိုးပြု အဖွဲ့ အစည်းနဲ့ သက်ဆိုင်တဲ့ သူတွေအားလုံးအကြား အဆက်အသွယ်တွေ ပိုကောင်းလာအောင် လုပ်ဆောင်နေပါတယ်။

ရေရှည်ဖွံ့ဖြိုးတည်တံ့စေမယ့်ပန်းတိုင်တွေ 3Zero ဆိုင်ရာအဓိကကဏ္ဍတွေမှာ အစိုးရက ကြိုးစား လုပ်ဆောင်နေမှုကို ထောက်ခံပံ့ပိုးပေးနေပါတယ်။

4 QUALITY EDUCATION



ပညာရေးအတွက် ဆောင်ရွက်နေတဲ့အဖွဲ့ ဟာ လက်ရှိမြန်မာနိုင်ငံပညာရေးစနစ်မှာရှိတဲ့ လှစ်ဟာမှုတွေ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ဖြစ်ပါတယ်။ အရည်အသွေးမြင့်ပညာရေးရရှိခြင်းဟာ ရေရှည်ဖွံ့ဖြိုးတည်တံ့ရေးအတွက် အုတ်မြစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ၊ နှစ်တန်းအဆင့် ကျောင်းသား ၂၃% နဲ့

သုံးတန်းအဆင့်ကျောင်းသား ၄၈% ကသာ စာကောင်းကောင်းဖတ်နိုင်တဲ့ အဆင့်ရှိပါတယ်။ ဒါက အရှေ့တောင်အာရှမှာရှိတဲ့ နိုင်ငံအများစုထက် နိမ့်နေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေကို အရည်အသွေးမြင့် ပညာရေးပေးနိုင်ဖို့ ဆရာ/ဆရာမတွေကို လေ့ကျင့်ပေးမှု၊ ကျောင်းဆောက်လုပ်မှု၊ ကျောင်းအတွင်း ရေနှင့်လျှပ်စစ်မီးရရှိမှုတွေမှာ ရင်းနှီးမြှုပ်နှံဖို့လိုအပ်ပါတယ်။ အများပြည်သူရဲ့ ထောက်ခံမှုကိုရရှိဖို့၊ ဒီပြဿနာနဲ့ပတ်သက်ပြီး အားလုံးသိရှိလာစေဖို့၊ ပညာရေးအတွက်ဆောင်ရွက်နေတဲ့ဒီအဖွဲ့က အဖွဲ့ဝင်တွေကြား သင်ယူသိရှိခဲ့ရာများနဲ့ အကောင်းဆုံး လုပ်ထုံးလုပ်နည်းများကို ဝေမျှကြပါတယ်။

13 CLIMATE ACTION



သဘာဝပတ်ဝန်းကျင်အတွက်လုပ်ဆောင်နေတဲ့အဖွဲ့ ဟာ ရာသီဥတုပြောင်းလဲမှုကြောင့် လက်ရှိမြန်မာနိုင်ငံကြုံတွေ့ နေရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ အနာဂတ်မှာ ကြုံတွေ့နိုင်တဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်။ ရာသီဥတု ဘေးအန္တရာယ်တွေ မကြာခဏဖြစ်ပြီး ပိုမိုပြင်းထန်လာတာဟာ မြန်မာနိုင်ငံအပေါ်

ကြီးကြီးမားမား အကျိုးသက်ရောက်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ဆိုးရွားတဲ့ရာသီဥတုဘေးအန္တရာယ်ကို ရင်ဆိုင်ဖို့ အားအနည်းဆုံးနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ရာသီဥတုအပြောင်းအလဲကို သိရှိနားလည်မှု၊ လူ့အဘောင်အကျိုးပြု အဖွဲ့အစည်းတွေ ဖြစ်ပေါ်လာမှု၊ သာမန်လူတန်းစားမှ စတင်တဲ့အစီအစဉ်တွေ ရှိလာမှုတွေမှာ တိုးတက်မှုတွေရှိပေမဲ့၊ ဒေသအဆင့် ပြည်နယ်အဆင့် နိုင်ငံအဆင့်မှာ ဘေးအန္တရာယ်ကြောင့် ဖြစ်လာနိုင်တဲ့ အပျက်အစီးကို လျော့ချနိုင်ဖို့ အလိုက်သင့်ပြောင်းလဲနိုင်ဖို့ ဒီထက်ပိုပြီးရည်မှန်းချက်ကြီးတဲ့ အစီအစဉ်တွေနဲ့ လျင်လျင်မြန်မြန်ကြိုတင်လုပ်ဆောင်မှုတွေ လိုအပ်နေပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်အတွက် လုပ်ဆောင်နေတဲ့ဒီအဖွဲ့ဟာ သက်ဆိုင်သူအားလုံးကို ဘယ်လိုကြိုတင်ဆောင်ရွက်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး အကြံဉာဏ်တွေ ဖြေရှင်းနည်းတွေကို ဝေမျှပေးပါတယ်။

8 DECENT WORK AND ECONOMIC GROWTH



အလုပ်သမားအခွင့်အရေးအတွက်ဆောင်ရွက်နေတဲ့အဖွဲ့ ဟာ မြန်မာနိုင်ငံမှာရှိတဲ့သူအားလုံးအတွက် ရှိသင့်ရှိထိုက်တဲ့ လုပ်ငန်းခွင်အခြေအနေရရှိအောင် ထောက်ခံအားပေးပါတယ်။ မျှတတဲ့ဝင်ငွေ၊ ကျား/မ သာတူညီမျှအခွင့်အရေး ပေးခြင်း၊ အလုပ်ခွင်မှာလုံခြုံမှုရှိခြင်း၊ အလုပ်သမားကို ကာကွယ်ပေးခြင်း၊ တိုးတက်ဖို့အတွက်

အခွင့်အလမ်းရှိခြင်း၊ လူ့ဘောင်အဖွဲ့အစည်းမှာ ဝင်ဆံ့နိုင်ခြင်း စတဲ့ကဏ္ဍတွေမှာ သတ်သတ်မှတ်မှတ် အာရုံစိုက်လုပ်ဆောင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းမရှိခြင်း၊ လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှုမရှိခြင်း၊ သုံးစွဲမှုလျော့နည်းခြင်းတွေက မြန်မာနိုင်ငံမှာ ရေရှည်ဖွံ့ဖြိုးတည်တံ့စေမယ့် ပန်းတိုင်တွေကို အကောင်အထည်ဖော်ဖို့ ဟန့်တားနေတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သမားအခွင့်အရေးအတွက်ဆောင်ရွက်နေတဲ့ဒီအဖွဲ့က ဒီလိုပြဿနာတွေကို အားလုံးသိရှိနားလည်စေဖို့နဲ့ ရေရှည်တည်တံ့စေမယ့်ဖြေရှင်းနည်းတွေကို ဖန်တီးဖို့ အားပေးလုပ်ဆောင်နေပါတယ်။

3Zero အဖွဲ့ဝင်များထံက မျှော်လင့်ထားရာများနဲ့ အကျိုးခံစားခွင့်များ

3Zero Platform ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ပါဝင်တဲ့ လှုပ်ရှားမှုတစ်ခုမှာ CSOs တွေကို ပါဝင်ထောက်ခံဖို့ အခွင့်အရေးတစ်ခုပေးပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ 3Zero ရည်မှန်းချက်နဲ့ မူတွေအတိုင်း အတူတကွရပ်တည်နေကြပါတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကို ဒီကနေ့ပဲ ပူးပေါင်းပြီး၊ “ကာပွန်စွန့်ထုတ်မှုလုံးဝမရှိစေခြင်း၊ လုံးဝပယ်မထားခြင်း၊ ဆင်းရဲမှုလုံးဝမရှိစေခြင်း” ဆိုတဲ့ ကမ္ဘာ့ချီ 3Zero အိမ်မက်ကို အရှေ့ဆုံးကနေ ဦးဆောင်ပြီး အကောင်အထည်ဖော်လိုက်ပါ။

3Zero Platform အဖွဲ့ဝင်တစ်ယောက်ထံက ဘာတွေမျှော်လင့်ထားသလဲ



စာရင်းသွင်းပြီး၊ 3Zero အဆိုအတိုင်း အားထုတ်ကြိုးပမ်းခြင်း



လုပ်ငန်းလုပ်ဆောင်နေတဲ့ အဖွဲ့တစ်ခုမှာ (သို့) အဖွဲ့တစ်ခုထက်မက ပါဝင်ပူးပေါင်းခြင်း။



ငွေကြေးလှူဒါန်းစရာမလိုအပ်ပါဘူး။ အုပ်စု အစည်းအဝေးနဲ့ အခြား 3Zero နဲ့ဆိုင်တဲ့ ပွဲတွေကို အချိန်ပေးတက်ရောက်ဖို့သာ လိုအပ်ပါတယ်။

3Zero Platform အဖွဲ့ဝင်တွေအတွက် အကျိုးခံစားခွင့်များ



ပါဝင်သူတွေအချင်းချင်း အကောင်းဆုံးလုပ်ထုံးလုပ်နည်းတွေ၊ စိန်ခေါ်မှုတွေ၊ ဆန်းသစ်တီထွင်တဲ့ လုပ်ဆောင်နည်းတွေကို မျှဝေဖို့ နေရာတစ်ခုကို အသုံးပြုနိုင်ခြင်း။



ACTED သို့မဟုတ် ပြင်ပအကြံပေးအဖွဲ့များမှ ကျင်းပပေးတဲ့ အရည်အချင်းဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများကို တက်ရောက်ခွင့်။ ဒီသင်တန်းတွေဟာ ထောက်ခံအားပေးမှုရယူခြင်းဆိုင်ရာ အကြောင်းအရာနဲ့ အဖွဲ့အစည်းအတွင်း ဖွဲ့စည်းပုံဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ နည်းလမ်းတွေနဲ့ သက်ဆိုင်ပြီး၊ အဖွဲ့ဝင်တွေရဲ့ တောင်းဆိုမှုအပေါ် မူတည်ပါတယ်။ ပြီးခဲ့တဲ့ သင်တန်းတွေမှာ သက်သေအထောက်အထားကို အခြေခံတဲ့ သုတေသန၊ ထောက်ခံအားပေးမှုကို ရယူခြင်း၊ စောင့်ကြည့်ခြင်းနှင့် သုံးသပ်ခြင်း၊ ဗျူဟာဆွဲခြင်း စတဲ့ အကြောင်းအရာတွေကို အဓိက ပို့ချသွားပါတယ်။



3Zero Facebook စာမျက်နှာကတစ်ဆင့်၊ ပါဝင်တဲ့အဖွဲ့အစည်းတွေအကြောင်း လူတွေပိုမိုသိရှိနိုင်မှာဖြစ်ပြီး လိုချင်တဲ့ရလဒ်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီ Facebook စာမျက်နှာမှာ 3Zero အဖွဲ့ဝင်တွေရဲ့ အဖွဲ့ဝင်အဖြစ်ပါဝင်မှုနဲ့ သတင်းတွေကို အဖွဲ့ဝင် ၂၀၀၀ ကျော်ရှိတဲ့ ကွန်ရက်မှာ ပုံမှန်ထုတ်ပြန်ပါတယ်။



3Zero Global Alliance ရဲ့ ပါတနာ ဝက်ဘ်ဆိုက်မှာ၊ မန်ဘာဝင် အဖွဲ့အစည်းရဲ့ အမှတ်တံဆိပ်နဲ့ ဝက်ဘ်ဆိုက်လင့်ခ်ကို အသုံးပြုပြီး မှတ်ပုံတင်နိုင်ခြင်း။



3Zero ကမ္ဘာနဲ့ ရေရှည်တည်တံ့စေမယ့်ပန်းတိုင်းများကို ပံ့ပိုးပေးမယ့် လုပ်ဆောင်မှုတွေ လုပ်တဲ့အခါ ဝက်ဘ်ဆိုက်မှာရှိတဲ့ 3Zero တံဆိပ်ကို ကြော်ငြာအတွက် အသုံးပြုနိုင်ခြင်း။

3ZERO PLATFORM ကို ဘာကြောင့်ပူးပေါင်းသင့်သလဲ

အတိုချုပ်ပြောရရင်၊ 3Zero Platform မန်ဘာဝင်တစ်ယောက် ဖြစ်သင့်တဲ့ အကြောင်းအရင်း ၃ ခု ရှိပါတယ်။



မြန်မာနိုင်ငံမှာ လူ့ဘောင်အကျိုးပြုအဖွဲ့အစည်းတွေ ဖြစ်ပေါ်လာမှုကိုပံ့ပိုးရန်၊



နယ်ပယ်မျိုးစုံမှ ပန်းတိုင်တစ်ခုတည်းကို ရည်စူးပြီး နှစ်မြှုပ်ထားတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ အသိပညာချင်း ဖလှယ်ရန်၊



ဆိုရှယ်မီဒီယာကင်ပိန်းတွေ၊ သတင်းလွှာတွေ၊ လူအများသိအောင် ဖြန့်ဝေမှုတွေနဲ့ 3Zero Platform ပွဲတွေမှာပါဝင်ခြင်းအားဖြင့် ဖွံ့ဖြိုးရေးဆိုင်ရာ အဓိက ကဏ္ဍတွေမှာ ပါဝင်ရန်၊



အလုပ်သမားအခွင့်အရေးအတွက် လုပ်ဆောင်နေတဲ့အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ယောက်မှ တင်ဆက်မှု



3Zero အဖွဲ့ဝင်များအတွက် Advocacy သင်တန်း

ဒီထက်ပိုတဲ့အချက်အလက်တွေရရှိဖို့ အောက်ပါအတိုင်း ဆက်သွယ်ပါ။



3zeromyanmar@acted.org



3Zero Myanmar



ACTED Myanmar



ACTED



ACTED မှ ကျင်းပပေးတဲ့ အရည်အချင်းဖွံ့ဖြိုးရေးသင်တန်း



Environmental Working Group မှာပြုလုပ်တဲ့ အသင်းအဖွဲ့ပျိုးထောင်ခြင်း လေ့ကျင့်ခန်း